

ဆာလောင်ခြင်း ဆင်းရဲကင်းရုံ အကျိုးငှါသာလျှင်။ ယာဝ
ဗြဟ္မစရိယာနုဂ္ဂဟာယ ဝေ၊ သာသန မဂ္ဂ ဗြဟ္မစရိယ ၂-ပါးကို
ချီးမြှောက်နိုင်ရုံ အကျိုးငှါသာလျှင်။ ပိဏ္ဍပါတ်၊ ဆွမ်းအစရှိ
သော အာဟာရကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။

ဣတိ၊ ဤသို့ ဆွမ်းကို မှီဝဲခြင်းဖြင့်။ ပုရာဏံ၊ အဟောင်း
ဖြစ်သော။ ဝေဒနဉ္စ၊ မှတ်သိပ်ဆာလောင်ခြင်း ဆင်းရဲဝေဒနာ
ကိုလည်း။ ပဋိဟင်္ခါမံ၊ ပယ်ဖျောက်အံ့။ နဝံ၊ အသစ်ဖြစ်
သော။ ဝေဒနဉ္စ၊ မနှိုင်းမဆ စားမိရုံရသော ဆင်းရဲဝေဒနာ
ကိုလည်း။ န ဥပ္ပါဒေသာမိ၊ မဖြစ်စေအံ့။ မေ၊ ငါ၏။
ယာတြာ စ၊ ရှည်သော ကာလသို့ ရောက်နိုင်ခြင်းသည်၎င်း။
ဝါ၊ ဣဒိယာပုဿလးဝ မပျက်ရအောင် မျှတခြင်းသည်၎င်း။
အနဝဇ္ဇတာ စ၊ အပြစ်မရှိသူ၏ အဖြစ်သည်၎င်း။ ဖာသုဝိဟာ-
ရော စ၊ ချမ်းသာစွာ နေရခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်

ဝိသုဒ္ဓိမဂ်။ ။ နေဝ ဒဝါယာတိ န ဂါမဒါရကာဒယော ဝိယ
ဒဝတ္ထံ၊ န မဒါယာတိ န မုဋ္ဌိကမလ္လာဒယော ဝိယ
မဒတ္ထံ၊ ဗလမဒနိမိတ္တံ၊ ပေါရိသမဒနိမိတ္တဉ္စာတိ ဝုတ္တံ ဟောတိ။ န
မဏ္ဍနာယာတိ န အန္တေပုရိကဝေသိယာဒယော ဝိယ မဏ္ဍနတ္ထံ၊
အင်္ဂပစ္စင်္ဂါနံ ပီဏဘာဝနိမိတ္တံတိ ဝုတ္တံ ဟောတိ။ န ဝိဘူသနာယာတိ
န နဋနစ္စကာဒယော ဝိယ ဝိဘူသနတ္ထံ၊ ပသန္နစ္စဝိဝဏ္ဏတာနိမိတ္တံတိ
ဝုတ္တံ ဟောတိ။

ဌိတိယာတိ ပဗန္ဓုဌိတတ္ထံ။ ယာပနာယာတိ ပဝတ္တိယာ အဝိစ္ဆေဒ-
ဒတ္ထံ။ ဝိဟိ သူပရတိယာတိ ဝိဟိ သာ နာမ ဇိဃန္တာ အာဗာဓဋ္ဌေန။
ဣတိ။ပ။ ပဋိဟင်္ခါမိတိ ပုရာဏဉ္စ ဇိဃန္တာဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ
ဝေဒနံ အပရိမိတဘောဇနပစ္စယံ၊....စိရကာလဂမနသင်္ခါတာ ယာတြာ။